

တနင်္ဂနွေအင်္ဂါတက်ရက်ကျော်-၁၈/၁၉/၂၀/၂၁/၂၀၁၃ လါယူလံ

၁၈/၀၇/၂၀၁၃. တက်ရက်ကျော်အိပ်လာပုလောတိုက်အစုပူ၊ NÄSSJÖ တက်အိပ်ဖို့.

တက်အိပ်ဖို့ဟဲတုဟါအိပ်ယုဒီး

တက်ဆဲးလီမံဖဲတက်အိပ်မှဆာကတီတကတီယီလီ.

ဟါတက်အိပ်----- ၁၆:၀၀-၁၇:၃၀ နက်ရံ.

ဟါတက်ဘါ----- ၁၈:၄၅-၂၀:၃၀ နက်ရံ.

တက်သူန့်ဖုံသးညီ--- ၂၀:၃၀-၂၂:၀၀ နက်ရံ.

တက်မံအိပ်ဘုန့်အိပ်ဘို--- ၂၃:၀၀- လါလီမံပူ.

၁၉/၀၇/၂၀၁၃. မုဒီဖးနံ Friday ကမျာ်တက်အိပ်ဖို့

ဟါထီဆာကတီဂီဒီ---- ၀၆:၀၀-၀၆:၄၀. ပျာ်မဲာ်ပျာ်နါ

ဂီတက်ဘါ-ပိာ်မုန့်ကရါ- ၀၆:၄၅-၀၈:၀၀ နက်ရံ.

ဂီတက်အိပ်-- ၀၈:၀၀-၀၉:၀၀ နက်ရံ.

တက်အိပ်ဖို့-- ၀၉:၃၀-၁၁:၃၀ နက်ရံ.

မုဆါဒီတက်အိပ်-- ၁၁:၃၀-၁၂:၄၅ နက်ရံ.

တက်အိပ်ဖို့--- ၁၃:၀၀-၁၆:၀၀ နက်ရံ.

ဟါတက်အိပ်-- ၁၆:၀၀-၁၇:၃၀ နက်ရံ.

ဟါတက်ဘါ-သးစာ်ကရါ- ၁၈:၄၅-၂၀:၀၀ နက်ရံ.

တက်ပြာ်သတြီရူးလံာ်စီဆုံ, ဒီးတက်သးဝံနဲဆဲးတီ- ၂၀:၃၀- ၂၃:၀၀ နက်ရံ.

တက်မံအိပ်ဘုန့်အိပ်ဘို--- ၂၃:၃၀- လါလီမံပူ.



၂၀/၀၇/၂၀၁၃. မှ်ဘူၣ်.Saturday တၢ်ဂဲၤလိၣ်ကွဲၤဆၢကတီၢ်.

ပၢ်ထီၣ်ဆၢကတီၢ်ဂီၤခီ-----၀၆:၀၀-၀၆:၄၀.ပျၢ်မဲၣ်ပျၢ်နါ
ဂီၤတၢ်ဘါ-ကမံးတံၣ်တဖၣ်- ၀၆:၄၅-၀၈:၀၀ န့ၣ်ရံၣ်.
ဂီၤတၢ်အိၣ်-- ၀၈:၀၀-၀၉:၀၀ န့ၣ်ရံၣ်.
တၢ်ဂဲၤလိၣ်ကွဲၤ-- ၀၉:၃၀-၁၁:၃၀ န့ၣ်ရံၣ်.
မှ်ဆါခီတၢ်အိၣ်-- ၁၁:၃၀-၁၂:၄၅ နံၣ်ရံၣ်.
တအိၣ်ဖိၣ်--- ၁၃:၀၀-၁၆:၀၀ န့ၣ်ရံၣ်.
ဟါတၢ်အိၣ်-- ၁၆:၀၀-၁၇:၃၀ န့ၣ်ရံၣ်.
ဟါတၢ်ဘါ-တၢ်သိၣ်လိ ၁၈:၀၀-၂၀:၃၀ န့ၣ်ရံၣ်.
တၢ်ပြၢသတြီၤခွါယၢ်,ခွါထဲးယုၣ်ဒီးလံၣ်စီဆံၣ်ပူ-၂၀:၃၀-၂၃:၀၀ န့ၣ်ရံၣ်.
တၢ်ပြၢဝံၤတၢ်ဟ့ၣ်လီၤခိၣ်ဖးတကတီၢ်ဃီ.
တၢ်မံအိၣ်ဘ့ၣ်အိၣ်ဘ့ၣ်-- ၂၃:၃၀- လၢလီၢ်မံပူ.



၂၁/၀၇/၂၀၁၃. မုၢ်ဒီးနံၤ.sunday. တၢ်ဘါယွၤအိၣ်ဘူၣ်,တၢ်ဒီးဘျာထံ.

ပၢ်ထီၣ်ဆၢကတီၢ်ဂီၤခီ---	၀၆:၀၀-၀၆:၄၀.ပျၢ်မဲၣ်ပျၢ်နါ
ဂီၤတၢ်ဘါ-တမ့ၢ်တၢ်အိၣ်ဖှိၣ်	၀၆:၄၅-၀၈:၀၀ န့ၣ်ရံၣ်.
ဂီၤတၢ်အိၣ်-	၀၈:၀၀-၀၉:၀၀ န့ၣ်ရံၣ်.
တၢ်သိၣ်လိတၢ်သးဝံၣ်,	၀၉:၃၀-၁၀:၃၀ န့ၣ်ရံၣ်.
တၢ်ဟ့ၣ်ကနၢၤ-	၁၀:၃၀-၁၁:၃၀ န့ၣ်ရံၣ်.
မုၢ်ဆါခီတၢ်အိၣ်--	၁၁:၃၀-၁၂:၄၅ နံၣ်ရံၣ်.
တၢ်ဒီးဘျာထံဘါယွၤအိၣ်ဘူၣ်-	၁၃:၀၀-၁၅:၃၀ န့ၣ်ရံၣ်.
တၢ်ဘူၣ်တၢ်ဘါတၢ်ရဲၣ်တၢ်ကျဲၤအိၣ်လၢသရဲၣ်ဒိၣ်အစုပူၤလီၤ.	